

ရဟတ် နါ <y-hat> 螺旋桨, 风车, 纺车
 ရဟတ်ချား နါ <y-hat khya:> 绕线车, 纺车
 ရဟတ်ခွက် နါ <y-hat khwet> 水轮机的转轮
 ရဟတ်စက္ကာ & နါ <y-hat set kya> ①风车, 空转轮, 螺旋桨
 ②游乐用轮转椅③天神用的一种武器
 ရဟတ်စက် နါ <y-hat set> 风车, 空转轮, 涡轮机: ရေတင် ~ 提水风车
 ရဟတ်ပျုံ နါ <y-hat pyan> ①飞车 ②天神用的一种武器
 ရဟတ်ယာဉ် နါ <y-hat yin> 直升飞机
 ရဟတ်ရွှေ့နှံ နါ <y-hat ywet> 【机】叶片
 ရဟတ်ထော်ယာဉ်ပျုံ နါ <y-hat lei yin byan> 直升飞机
 ရဟတ်ဝိုင်း နါ <y-hat wain:> = ရဟတ်
 ရဟတ်သွား နါ <y-hat thwa:> (汽轮机的)叶片
 ရဟန်း နါ <y-han:> 僧人
 ရဟန်းကိစ္စား နါ <y-han: keit sa':> = ရဟန်းကျင်ဝတ်
 ရဟန်းကိစ္စားပြီး ကာ <y-han: keit sa' pyi:> 僧人修行达到最
 终境界
 ရဟန်းကျင်ဝတ် နါ <y-han: kyin' wut> 僧人戒律
 ရဟန်းကြိုးကြိုံး နါ <y-han: gyi: gyait> 甜棕汁酒
 ရဟန်းကျောင်း နါ <y-han: gyaun> 假僧; 犯戒的僧人
 ရဟန်းခဲ့ ကာ <y-han: khan> 当和尚, 出家
 ရဟန်း နါ <y-han: da> 罗汉, 尊者
 ရဟန်းတဲ့ နါ <y-han: du:> 假僧侣
 ရဟန်းတက် ကာ <y-han: tet> 从小沙弥晋升为大和尚
 ရဟန်းတော် နါ <y-han: d-ga> 为某人剃度而出钱的施主
 ရဟန်းတော်မ နါ <y-han: d-g-ma':> 为某人剃度而出钱
 的女施主
 ရဟန်းပြီး ကာ <y-han: pyu':> = ရဟန်းခဲ့
 ရဟန်းကောင်း နါ <y-han: baun> 僧侣界: ~ ဝင်သွားပြီး 出
 家为僧了。
 ရဟန်းမ နါ <y-han: ma':> 比丘尼
 ရဟန်းမင်္ဂလား နါ <y-han: min: gyi:> 罗马教皇: ပုဂ္ဂ ~
 罗马教皇
 ရဟန်းမိန်းမ နါ <y-han: mein: ma':> 尼姑, 比丘尼
 ရဟန်းထောက်း နါ <y-han: yaut kya:> 僧侣, 罗汉
 ရဟန်းထောင်း နါ <y-han: yaun> 假僧侣
 ရဟန်းရှင်လူ နါ <y-han: shin lu> 僧俗
 ရဟန်းလူထွက် နါ <y-han: lu dwet> = ဘန်းပြီးလူထွက်
 ရဟန်းလောင်း နါ <y-han: laun:> 将出家为僧者
 ရဟန်းလျှော့ နါ <y-han: lya:> = ရဟန်းလောင်း
 ရဟန်းဝါ နါ <y-han: wa> 僧腊
 ရဟန်းဝတ် I ကာ <y-han: wut> 出家为僧 II နါ <y-han:
 wut> 僧人
 ရဟန်းသီလ နါ <y-han: thi la:> 【佛】僧侣戒规

ရဟန်းသီလာ နါ <y-han: than ga> ①= ရဟန်း ②四人以上
 的僧人
 ရဟန်းသီလာ နါ <y-han: than ga> = ရဟန်းသီလာ
 ရဟန်းအမ နါ <y-han: a-ma':> = ရဟန်းအကာမ
 ရအောင် ပါ <ya' aun> ①用于句尾, 表示约别人一起干:
 ဘုတာကုပ္ပါယဲ့ ဘဲ ~ ။ 我们一块去火车站吧! ②(用于句子
 中间)为了……: ခင်ပျော်နှုတ်ပင် ~ သူတော်လိမယ်။ 为了同
 你商量, 他会来的。
 ၉ နါ <ya> ①一百, 百位②痕迹: လက် ~ ၏ ~ များ
 ကိုမဖျောက်ပျက်စေနဲ့ 别把手迹和足迹弄没了! ၂ ကာ <ya>
 适合, 匹配, 配得上, 般配: ငါသမီနဲ့တန်သလား ~ သလား။
 你和我女儿相配吗? ၃ သာ <ya> ①连接两个分句用:
 လက်ခုပြုဘားပေးကြ ~ ငိုးပေါ်ဘားပို့ဆိုတော်သည်။ 雷鸣般掌声响彻大厅。 / သားတော်ကိုစွာပြုင် ~
 ငွေးဟွာအမြှုပ်ပေး။ 生了个儿子, 取名叫“鄂魁”。②在…
 过程中, 在…的时候: ကျွန်ုတ်တို့တော်မြော်ကြ ~ သူ
 လာသြာ်မြော်တို့ပို့ဆိုသည်။ 我们正在谈着话, 他来了,
 谈话就中断了。 ၄ ပါ <ya> 相当于汉语结构助词
 “的”: အချင်းပြုပြီး ~ အရာ။ 发生事件的地点 / လူများ
 ~ ထိုပြေးသွားသည်။ 奔向人多的地方。 / ပို့ဆိုသက် ~ ကို
 ရွှေ့ကြ။ 挑选自己心爱的东西。 ၅ ကထာ <ya> 该, 应当,
 应该, 应该: ကျွန်ုတ်သည်ကောင်စွာသင် ~ ၏။ 我应好好
 地学。 / အမှားကျူးလွန်မိသူများကိုစိတ်ရှည်လာကြည် ~ ၏။
 对犯错误的同志应该给予耐心帮助。 ၆ ဘာ <ya> ①
 (表示亲切的呼语)……呀: ကိုယ့်လူ ~ လုပ်မနေပါနဲ့။ 老
 兄呀, 别那样! ②赶象时的吆喝声
 ရကိုင်း နါ <ya gein:> 【数】百位数
 ရကျေချိုံး နါ <ya gya' khyet> = ရကျေပုံး
 ရကျေပုံး နါ <ya gya' p-hso:> 用彩色线和一百只小梭子
 织成的有波浪纹的筒裙
 ရကျေလွန်း နါ <ya gya' lun:> = ရကျေပုံး
 ရဲကော် နါ <ya gyaw> ①超过一百: သက်တော် ~ ရှည်ပါဝေး
 祝你长命百岁! ② = ရကော်ပဲ့ပါ
 ရကော်ပဲ့ နါ <ya gyaw z-ba:> 一种矮秆早熟稻
 ရုံးထူးကြံး နါ <ya gyi: htu: gyi:> 高官厚禄, 高职位
 ရုံးကြံးကြံး ပါ <ya...gyaun:> 中间插入两个相同的动
 词或形容词, 表示“为了…”: ခင်ပျော်ကောင်းရာကောင်း
 ကြံးကြံးဝေဖော်တာပါ။ 为了你好, 才批评你。 / လူအများအ
 ကျိုးရှုရှုကြံးကြံးပြုသင့်။ 应该为广大人民谋福利。
 ရာဝိုင်း နါ <ya gain hnnon:> 百分比, 百分率: ~ ပြည့်
 百分之百 / ~ အပြည့် 百分之百
 ရာ နါ <ya ga> 【巴】情欲, 性欲: ~ ပဲ့: 好色, 性欲强
 / ~ ပဲ့: 纵欲过度 / ~ စိုး 色欲 / ~ ဘိုး 色鬼
 / ~ ပါး 欲火 / ~ ရဲး 色情狂